

## MCB နှင့် FPB နှစ်ချုပ် ဝင်ငွေအစီရင်ခံစာနှင့် အနာဂတ်အလားအလာ



စာ - ၃၄၅

## FMI အပေါ်အထူးသုံးသပ်ချက် - Ayala နှင့် သဘောတူညီချက် ကိုကြည့်ရှုသုံးသပ်ခြင်း



စာ - ၆

## ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်အကျဉ်းချုပ်

ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ မှ နိုဝင်ဘာလအတွင်း အစုရှယ်ယာရောင်းဝယ်မှုပမာဏ စုစုပေါင်းမှာ မြန်မာ ကျပ်ငွေ ၁၂.၆ ဘီလီယံခန့်ဖြစ်ပြီး၊ အစုရှယ်ယာအရေအတွက် ၂.၂ သန်း ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ Block Trading (ရှယ်ယာ အရေအတွက် အမြောက်အများရောင်းဝယ်ခြင်း) ဖြင့် ဇန်နဝါရီ မှ နိုဝင်ဘာလအတွင်း အစုရှယ်ယာအရေအတွက် ၁.၄ သန်းကျော် အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး အစုရှယ်ယာရောင်းဝယ်မှုပမာဏအနေဖြင့် ကျပ် ၇.၉ ဘီလီယံခန့်ရှိခဲ့သည်ကို တွေ့ရသည်။

STOCK	JAN-NOV HIGH (MMK)	JAN-NOV LOW (MMK)	AVERAGE DAILY VOLUME	TOTAL TRADING VALUE (MMK)
FMI	12,500	8,400	1,884	4,549 mil
MTSH	4,500	2,800	6,943	5,490 mil
MCB	8,600	6,400	153	257 mil
FPB	27,000	20,000	300	1,539 mil
TMH	3,200	2,600	1,211	761 mil

## ၂၀၁၉ ခုနှစ်အတွက် စာရင်းဝင် ကုမ္ပဏီများ၏ လက်ရှိ ရင်းနှီးမြှုပ်နှံမှု ပြန်ရချက်များ

ရှယ်ယာ	နှစ်စ ရှယ်ယာ ဈေးနှုန်း	နိုဝင်ဘာလကုန် ဈေးနှုန်း	ယခုနှစ်အတွက် အမြတ်ဝေစုဝင်ငွေ	လက်ရှိ ရင်းနှီးမြှုပ်နှံမှု ပြန်ရချက်
FMI	10,000	12,000	-	20.00%
MTSH	2,950	3,850	250	38.98%
MCB*	7,300	8,300	400	19.18%
FPB*	23,000	23,000	2,500	10.87%
TMH**	2,800	2,850	50	3.57%

\* MCB နှင့် FPB သည် ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် (၆)လနှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် (၁၂)လ စုစုပေါင်း (၁၈)လအတွက် အမြတ်ဝေစုပေးအပ်ခဲ့သည်။

\*\* TMH သည် ငွေသားအမြတ်ဝေစုအပြင် အပိုဆုအစုရှယ်ယာ (bonus share) အဖြစ် ရှယ်ယာ အစု (၂၀) လျှင် (၁) စုထပ်မံပေးအပ်ခဲ့သည်။

# ရင်းနှီးမြုပ်နှံသူများအတွက် အရေးကြီးသည့်ရက်စွဲများ

**DEC 8**

**MCB နှစ်ပတ်လည် အထွေထွေအစည်းအဝေး**

၉ နာရီ မှ ၁၂ နာရီအထိ  
Lotte ဟိုတယ်၊ ရန်ကုန်။

**DEC 13**

**Amata နှစ်ပတ်လည် အထွေထွေအစည်းအဝေး**

နေ့လည် ၁ နာရီ မှ ၃ နာရီအထိ  
IBC Hall၊ ပြည်လမ်း၊ ရန်ကုန်။

## MCB အမြတ်ဝေစု အချိန်ဇယား

အမြတ်ဝေစုခံစားခွင့်ရရှိရန် နောက်ဆုံးဝယ်ယူရမည့်နေ့	အောက်တိုဘာလ (၃၁) ရက်
အမြတ်ဝေစုခံစားခွင့်မရှိသော အစုရှယ်ယာဝယ်ယူသည့်ရက်	နိုဝင်ဘာလ (၁) ရက်
အမြတ်ဝေစုခံစားခွင့်ရရှိမည့် အစုရှယ်ယာအဖြစ်အတည်ပြုမည့်ရက်	နိုဝင်ဘာလ (၅) ရက်
အမြတ်ဝေစုထုတ်ပေးမည့်ရက်	ဒီဇင်ဘာလ (၉) ရက်

## FPB အမြတ်ဝေစု အချိန်ဇယား

အမြတ်ဝေစုခံစားခွင့်ရရှိရန် နောက်ဆုံးဝယ်ယူရမည့်နေ့	စက်တင်ဘာလ (၃၀) ရက်
အမြတ်ဝေစုခံစားခွင့်မရှိသော အစုရှယ်ယာဝယ်ယူသည့်ရက်	အောက်တိုဘာလ (၂) ရက်
အမြတ်ဝေစုခံစားခွင့်ရရှိမည့် အစုရှယ်ယာအဖြစ်အတည်ပြုမည့်ရက်	အောက်တိုဘာလ (၄) ရက်
အမြတ်ဝေစုထုတ်ပေးမည့်ရက်	ဒီဇင်ဘာလ (၁၆) ရက်

## စာရင်းဝင် ကုမ္ပဏီ သတင်းများ

### Wave Money ၏အစုရှယ်ယာအားရှေးရှုခြင်း

FMI ကုမ္ပဏီအုပ်စုသည် Digital Money Myanmar Company Limited (Wave Money) တွင် ပိုင်ဆိုင်သည့် လက်ကျန် အစုရှယ်ယာ ၁၀% ကို Yoma Strategic Holdings Limited ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် Yoma Strategic Investments Limited သို့ ရောင်းချရန် ပဏာမသဘောတူစာချုပ်ချုပ်ဆိုခဲ့ပါသည်။ အဆိုပါစာချုပ်အရ Wave Money ၏ တန်ဖိုးသင့် အရောင်းအဝယ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉.၉၂ သန်း ရှိသောကြောင့် အစုရှယ်ယာ အရောင်းအဝယ် တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ ၆ သန်း ဖြစ်ပါသည်။ အရောင်းအဝယ်အပြီးသတ်စာချုပ်ကို ပဏာမစာချုပ်ချုပ်ဆိုပြီး (၁၂) လအတွင်း စာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။

FMI ကုမ္ပဏီအုပ်စု၏ လက်အောက်ခံ ဘဏ်လုပ်ငန်းဖြစ်သည့် ရိုးမဘဏ် လီမိတက်သည် Wave Money တွင် ၅% ဆက်လက်ပိုင်ဆိုင်နေမည်ဖြစ်သော်လည်း FMI ကုမ္ပဏီအုပ်စုအနေဖြင့် အထက်ပါအရောင်းအဝယ်စာချုပ်အပြီးသတ်စာချုပ်ချုပ်ဆိုပြီးပါက Wave Money တွင် ရှယ်ယာပိုင်ဆိုင်ခြင်းရှိတော့မည် မဟုတ်ပါ။ FMI ကုမ္ပဏီအုပ်စုသည် ၎င်း၏ အဓိကမဏ္ဍိုင်ဖြစ်သော ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းကို ရိုးမဘဏ်မှ တဆင့် ဆက်လက်အာရုံစိုက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မှတ်ချက်။ ။ သဘောတူညီချက်အရ အထက်ပါစာချုပ်ချုပ်ဆိုပြီး (၁၂) လအတွင်း အခြား အဖွဲ့အစည်းတစ်ခုခုမှ Wave Money အစုရှယ်ယာများကို လက်ရှိ တန်ဖိုးသင့်ထက် ပိုမိုမြင့်မားသည့် နှုန်းထားဖြင့် ဝယ်ယူပါက အရောင်းအဝယ်တန်ဖိုးကို အများဆုံး အမေရိကန် ဒေါ်လာ ၁၀ သန်းအထိ ပြန်လည်ပြင်ဆင်သတ်မှတ်ရန် သဘောတူထားပါသည်။

Ref: YSX

### MCB နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့အစည်း (IFC) တို့သဘောတူလက်မှတ်ရေးထိုးခြင်း

မြန်မာနိုင်ငံသားများဘဏ် (MCB) သည် လာမည့်နှစ်အနည်းငယ်အတွင်း ဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်နိုင်စေရန် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့အစည်း (IFC) နှင့် အကြံပေးအတိုင်ပင်ခံ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် နှစ်ဦးနှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးကြပါသည်။ နှစ်ဦးလုပ်ငန်းဆောင်ရွက်ချက်မှာ ၂ နှစ် ကြာမြင့်မည်ဖြစ်ပြီး Corporate ၊ SME နှင့် Retail Banking များတွင် customer များ တန်ဖိုးထားရွေးချယ်စေရေး မဟာဗျူဟာအစီအစဉ်အားပြန်လည်မွမ်းမံခြင်း၊ ဘဏ်ခွဲများနှင့် ကွန်ယက်များအားတိုးချဲ့ခြင်း၊ ဆုံးရှုံးနိုင်ခြေအားစီမံခန့်ခွဲနိုင်မှုနှင့် အခြားလုပ်ငန်းမြှင့်တင်အကောင်အထည်ဖော်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


IFC သည် ဖွံ့ဖြိုးဆဲနိုင်ငံဈေးကွက်များရှိ private sector အပေါ် အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ဈေးကွက်ဆိုင်ရာအတွေ့အကြုံ များသည့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်၍ အထက်ပါ နှစ်ဦးသဘောတူလက်မှတ်ရေးထိုးမှုသည် MCB ဘဏ်၏ လုပ်ငန်းဦးတည်ချက်များဆီသို့ နှစ်အနည်းငယ်အတွင်း ရောက်ရှိစေနိုင်မည် ဖြစ်ပါသည်။

Ref: YSX

# မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB) - ဝင်ငွေအစီရင်ခံစာနှင့် အမှတ်အသားအစာ

## MCB ရှယ်ယာဈေးနှုန်းနှင့် အရောင်းအဝယ်အရေအတွက် (၂၀၁၉ ဇန်နဝါရီ - နိုဝင်ဘာ)

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ MCB ရှယ်ယာ၏ အမြင့်ဆုံးရှယ်ယာဈေးနှုန်းမှာ တစ်စုလျှင် ကျပ် ၈,၆၀၀ အထိရှိခဲ့ပြီး အနိမ့်ဆုံးရှယ်ယာဈေးနှုန်းမှာ တစ်စုလျှင် ကျပ် ၆,၄၀၀ ရှိခဲ့သည်။ ရှယ်ယာဈေးနှုန်းများသည် နှစ်ဆန်းပိုင်းတွင် တစ်စုလျှင် ကျပ် ၇,၂၀၀ ဝန်းကျင်ခန့်တွင်အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး မေလနောက်ပိုင်း ရှယ်ယာဈေးနှုန်းများမြင့်တက်ခဲ့ကာ လက်ရှိအချိန်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၈,၃၀၀ ခန့်ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။



## ကုမ္ပဏီအကျိုးအမြတ်နှင့် လုပ်ငန်းပိုင်းတိုးတက်မှု အခြေအနေ


မြန်မာနိုင်ငံသားများဘဏ်သည် ပြီးခဲ့သည့်နှစ်တွင် စတင်ခဲ့သည့် core banking platform နှင့် ဘဏ်ခွဲတိုးချဲ့ဖွင့်လှစ်မှုများကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် (အောက်တိုဘာ - စက်တင်ဘာ) တွင် ဘဏ်၏ ချေးငွေပမာဏမှာ ကျပ် ၃၁၅.၂ ဘီလီယံခန့်ရှိခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ထက် ၃၇% ခန့် တိုးတက်မှုရှိခဲ့သည်။ MCB တွင် အပ်ငွေပမာဏမှာလည်း နောက်ဆုံးဘဏ္ဍာရေးနှစ်တွင် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်ထက် ၅၃% အထိ မြင့်တက်ခဲ့သောကြောင့် ဘဏ်၏ လုပ်ငန်းပိုင်းတိုးတက်မှုကိုတွေ့မြင်ခဲ့ရသည်။ ဘဏ်၏ အဓိကဝင်ငွေအရင်းအမြစ်ဖြစ်သည့် အသားတင်အတိုးဝင်ငွေသည် ကျပ် ၁၃.၇ ဘီလီယံခန့်ရှိခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်ထက် တိုးတက်မှုရှိခဲ့သော်လည်း ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် core banking စနစ်အတွက် အသုံးပြုရသော လုပ်ငန်းအသုံးစရိတ်များကြောင့် ဘဏ်၏ လုပ်ငန်းပိုင်းဆောင်ရွက်မှု အသုံးစရိတ်များမြင့်တက်ခဲ့ပြီး အသားတင်အမြတ်ဝင်ငွေများ ကျဆင်းခဲ့ပါသည်။

### ၂၀၁၈-၁၉ လက်ကျန်ရှင်းတမ်းအချုပ်

	30 September 2019	30 September 2018
	MMK	MMK
<b>Assets</b>		
Cash in hand and at bank	78,049,507,652	61,474,952,943
Loans and advances	315,298,403,755	230,496,367,772
Investment	103,795,951,300	59,871,153,048
Other assets	9,121,471,197	7,040,336,614
Property and equipment	15,569,478,699	13,750,316,732
Intangible assets	3,483,145,152	3,555,988,706
<b>Total assets</b>	<b>525,317,957,755</b>	<b>376,189,115,815</b>
<b>Liabilities</b>		
Deposit from customers	434,045,333,412	283,222,102,714
Other liabilities	15,452,360,925	12,545,796,154
Borrowings	1,000,000,000	9,000,000,000
<b>Total liabilities</b>	<b>450,497,694,337</b>	<b>304,767,898,868</b>

Ref: MCB Audited Financial Statements

### ၂၀၁၈-၁၉ MCB ဝင်ငွေခွဲတမ်း (ကျပ်)



## MCB ၏ Fundamental များကို လေ့လာခြင်း

	FY 2019	FY 2018
Book Value per share (MMK)	7,194	6,867
Cash Dividend (MMK)	400	230
Dividend Yield	4.82%	2.99%
Dividend Payout Ratio	121.58%	39.65%
Earnings per share (MMK)	329	580
Share Price on LTD	8,300	7,700
Price to Earnings Ratio	25.25	13.27
Price to Book Ratio	1.15	1.12
Current Ratio	1.10	1.15
Return on Assets	0.65%	1.60%
Return on Equity	5.53%	10.18%

- ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကုမ္ပဏီ၏ ရပိုင်ခွင့်များမှာ ကျပ် ၃၇၆.၁ ဘီလီယံမှ ကျပ် ၅၂၅.၃ ဘီလီယံအထိ ၃၉.၆၄% မြင့်တက်ခဲ့သည်။
- ကုမ္ပဏီ၏ အသားတင်ဝင်ငွေများလျော့ကျခဲ့သောကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် MCB ရှယ်ယာ၏ earnings per share မှာ ကျပ် ၃၂၉ သို့ ၄၃.၂၈% လျော့ကျခဲ့သည်။
- MCB သည် ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် (၆) လနှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် (၁၂) လ စုစုပေါင်း (၁၈) လအတွက် ယခုနှစ်တွင် အမြတ်ဝေစု ပေးအပ်ခဲ့သည်။


### MCB ကုမ္ပဏီ၏ အနာဂတ်အလားအလာ

MCB သည် ဘဏ်ခွဲကွန်ရက်တိုးချဲ့မှုအဖြစ် ဘဏ်ခွဲသစ်များဖွင့်လှစ်ခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် ဘဏ်ခွဲပေါင်း ၄၀ ကျော်အား မြန်မာနိုင်ငံအနှံ့ ဖွင့်လှစ်ထားလျက်ရှိသည်။ ဘဏ်ခွဲကွန်ရက် ကျယ်ပြန့်လာသည်နှင့်အမျှ အများပြည်သူပိုမို သိရှိနိုင်သော လုပ်ငန်းတစ်ရပ်ဖြစ်လာနိုင်ပြီး customer များ၏ ယုံကြည်မှု တိုးမြှင့်လာသည်နှင့်တကွ ဘဏ်ဝင်ငွေများတိုးမြှင့်လာနိုင်မည် ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းအဆင့်တိုင်းတွင် ဒီဂျစ်တယ်သုံးစွဲမှုများပြားလာခြင်းနှင့်အတူ MCB ဘဏ်သည်လည်း ဒီဂျစ်တယ်နည်းပညာနှင့် ပတ်သက်သည့် လုပ်ငန်းပိုင်းတိုးချဲ့ဆောင်ရွက်မှုများကိုလည်း ပြုလုပ်လျက်ရှိခြင်းကြောင့် ခေတ်နှင့်အညီ customer များအတွက် လုံခြုံစိတ်ချရသော ဒီဂျစ်တယ်ဝန်ဆောင်မှုများကို ပေးအပ်နိုင်မည် ဖြစ်သည်။

## ပထမပုဂ္ဂလိကဘဏ်လီမိတက် (FPB) - ဝင်ငွေအစီရင်ခံစာနှင့် အနာဂတ်အလားအလာ


### FPB ရှယ်ယာဈေးနှုန်းနှင့် အရောင်းအဝယ်အရေအတွက် (၂၀၁၉ ဇန်နဝါရီ - နိုဝင်ဘာ)

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ FPB ရှယ်ယာ၏ အမြင့်ဆုံးရှယ်ယာဈေးနှုန်းမှာ တစ်စုလျှင် ကျပ် ၂၇,၀၀၀ အထိရှိခဲ့ပြီး အနိမ့်ဆုံးရှယ်ယာဈေးနှုန်းမှာ တစ်စုလျှင် ကျပ် ၂၀,၀၀၀ ရှိခဲ့သည်။ မေလနောက်ပိုင်းတွင် ရှယ်ယာဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း စက်တင်ဘာလကုန်တွင်သတ်မှတ်ခဲ့သည့် အမြတ်ဝေစု ခံစားခွင့်ရရှိရန် နောက်ဆုံးဝယ်ယူရမည့်နေ့အပြီးတွင် ရှယ်ယာဈေးနှုန်းများပြန်လည်ကျဆင်းခဲ့ကာ လက်ရှိအချိန်တွင် FPB ရှယ်ယာတစ်စုလျှင် ကျပ် ၂၃,၀၀၀ ဝန်းကျင်ခန့်တွင် အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။



## ကုမ္ပဏီအကျိုးအမြတ်နှင့် လုပ်ငန်းပိုင်းတိုးတက်မှု အခြေအနေ

FPB ဘဏ်၏ လုပ်ငန်းတိုးတက်မှုအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ကုန် (၂၀၁၉ စက်တင်ဘာလ) တွင် အပ်ငွေစာရင်းမှာ ကျပ် ၂၀၅.၅ ဘီလီယံခန့်ရှိခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ကုန် (၂၀၁၈ မတ်လ) အပ်ငွေစာရင်းထက် ၁၁% ခန့် တိုးတက်မှုရှိခဲ့သည်။ ဘဏ်၏ ချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေမှာလည်း ကျပ် ၁၇၅.၆ ဘီလီယံမှ ကျပ် ၁၇၉.၄ ဘီလီယံအထိ တိုးတက်ခဲ့သည်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် FPB ဘဏ်၏ ဝင်ငွေမှာ ကျပ် ၂၆.၂ ဘီလီယံခန့်ရှိခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ထက် ၇.၈% အထိတိုးတက်ခဲ့ပါသည်။ ဝင်ငွေများတိုးတက်လာ သကဲ့သို့ အတိုး စရိတ်အပါအဝင် အခြားအသုံးစရိတ်များဖြစ်သည့် ပင်မဘဏ်လုပ်ငန်းစနစ်သစ် (Core Banking System) စသည့် စရိတ်များမြင့်တက်ခဲ့သောကြောင့် ကုမ္ပဏီ၏ အသားတက်အမြတ်ငွေမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ထက် ၀.၇၂% လျော့ကျခဲ့ပြီး ကျပ် ၇.၈ ဘီလီယံခန့် ရရှိခဲ့ပါသည်။



### ၂၀၁၈-၁၉ FPB ဝင်ငွေခွဲတမ်း (ကျပ်)

Net Interest Income	Ks 8.30 bil
Net Fee and Commission Income	Ks 2.14 bil
Exchange Gain	Ks 0.54 bil

၂၀၁၉ ခုနှစ်အတွင်း ဘဏ္ဍာရေးနှစ် ရက်စွဲအပြောင်းအလဲကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ကို ၂၀၁၇ ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် မတ်လ အထိသတ်မှတ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ သတ်မှတ်ပါသည်။

## FPB ၏ Fundamental များကို လေ့လာခြင်း

	FY 2019	FY 2018
Book Value per share (MMK)	25,286	23,732
Cash Dividend (MMK)	2,500	2,000
Dividend Yield	9.62%	7.41%
Dividend Payout Ratio	99.75%	79.21%
Earnings per share (MMK)	2,506	2,525
Share Price on LTD	26,000	27,000
Price to Earnings Ratio	10.37	10.69
Price to Book Ratio	1.03	1.14
Return on Assets	2.14%	2.49%
Return on Equity	25.06%	25.25%

- ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကုမ္ပဏီ၏ ရပိုင် ခွင့်များမှာ ကျပ် ၅၈.၇ ဘီလီယံမှ ကျပ် ၆၂.၅ ဘီလီယံအထိ ၆.၅၅% မြင့်တက်ခဲ့သည်။
- ကုမ္ပဏီ၏ အသားတင်ဝင်ငွေများလျော့ကျ ခဲ့သောကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တွင် FPB ရှယ်ယာ၏ earnings per share မှာ ကျပ် ၂,၅၀၆ သို့ ၇.၅၂% လျော့ကျခဲ့သည်။
- FPB သည် ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် (၆) လနှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် (၁၂) လ စုစုပေါင်း (၁၈) လအတွက် ယခုနှစ် တွင် အမြတ်ဝေစု ပေးအပ်ခဲ့သည်။


Ref: FPB Annual Report (2019)

## FPB ကုမ္ပဏီ၏ အနာဂတ်အလားအလာ

FPB သည် ခေတ်နှင့်အညီ ဘဏ်လုပ်ငန်းကို ကမ္ဘာ့အဆင့်မီနည်းပညာကိုအသုံးပြုပြီး အင်တာနက်နှင့် ချိတ်ဆက်၍ core banking စနစ်ကို ဆက်လက်ဆောင်ရွက်အကောင်အထည်ဖော်သွားမည်ဖြစ်သောကြောင့် customer များအတွက် ပိုမိုထိရောက်သည့် ဝန်ဆောင်မှုများကို ပေးအပ်သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် ကုမ္ပဏီဒါရိုက်တာအဖွဲ့မှချမှတ်ထားသည့်အတိုင်း မြန်မာနိုင်ငံအနှံ့ စီးပွားရေးအချက်အခြာကျ သောမြို့များတွင် ဘဏ်ခွဲအသစ်များဆက်လက်တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်သောကြောင့် အနာဂတ်လုပ်ငန်းတိုးတက်မှုကို အထောက် အကူပြုနိုင်မည် ဖြစ်သည်။ FPB သည် ဘဏ်လုပ်ငန်းများ ဆက်လက်အောင်မြင်ရေးအတွက်အရေးပါသည့် ဝန်ထမ်းများလုပ်ငန်း ကျွမ်းကျင်မှုနှင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးအစီအစဉ်များဆောင်ရွက်သွားမည် ဖြစ်သည်။

# FMI အပေါ်အထူးသုံးသပ်ချက် - Ayala နှင့် သဘောတူညီချက်ကို ကြည့်ရှုသုံးသပ်ခြင်း

## FMI ရှယ်ယာဈေးနှုန်းနှင့် အရောင်းအဝယ်အရေအတွက် (၂၀၁၉ ဇန်နဝါရီ - နိုဝင်ဘာ)



၂၀၁၉ ခုနှစ်အတွင်း FMI ရှယ်ယာ၏ အမြင့်ဆုံးရောက်ရှိခဲ့သည့်ဈေးနှုန်းမှာ ကျပ် ၁၂,၅၀၀ ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ကျပ် ၈,၄၀၀ ဖြစ်သည်။

FMI ကုမ္ပဏီအုပ်စုသည် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Ayala Corporation နှင့် ပြောင်းလဲနိုင်သော ချေးငွေစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြုလုပ်သော ပထမဆုံးစာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါ သဘောတူစာချုပ်အရ Ayala သည် FMI ကုမ္ပဏီအုပ်စုတွင် အမေရိကန် ဒေါ်လာ ၈၂.၅ သန်းငွေပမာဏ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး FMI ကုမ္ပဏီအုပ်စု၏ ၂၀% နှင့် ညီမျှသော သာမန်အစုရှယ်ယာများအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ FMI ရှယ်ယာထုတ်ဝေမည့်ဈေးနှုန်းမှာ တစ်စုလျှင် ကျပ် ၁၅,၀၀၀ ဖြစ်သောကြောင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည့်နေ့ဖြစ်သည့် နိုဝင်ဘာလ ၁၃ ရက်နေ့၏ ပျမ်းမျှ အရောင်းအဝယ်ဈေးနှုန်းထက် ၃၆.၅% မြင့်မားပြီး Ayala ၏ FMI နှင့် မြန်မာနိုင်ငံ အနာဂတ်အလားအလာအပေါ် အကောင်းမြင်မှုကို ဖော်ပြလျက်ရှိသည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံသူများအတွက် FMI ရှယ်ယာထုတ်ဝေမည့်ဈေးနှုန်းမှာ တစ်စုလျှင် ကျပ် ၁၅,၀၀၀ ဖြစ်သောကြောင့် ပြီးခဲ့သည့် (၂) နှစ်အတွင်းဖြစ်ပေါ်ခဲ့သောရှယ်ယာဈေးနှုန်းများဖြင့်နှိုင်းယှဉ်ပါက အတက်ဘက်အခွင့်အလမ်းရှိနိုင်သည်ကို တွေ့မြင်ရပါသည်။ သဘောတူစာချုပ်တွင် ပါဝင်သည့်အချက်အလက်များအရ Ayala သည် FMI ကုမ္ပဏီ၏ လက်ရှိတန်ဖိုးကို အမေရိကန်ဒေါ်လာ ၄၁၂.၅ သန်းခန့် သတ်မှတ်ထားသည်ဟု ယူဆရပြီး လက်ရှိအေးစက်နေေးကွေးနေသည့် မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်၏ အကျိုးဆက်များကိုလည်း ထည့်သွင်းတွက်ချက်ပြီး ဖြစ်ပါလိမ့်မည်။ FMI မှ အဆိုပြုထားသော လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် ရိုးမဘာဏ်နှင့် Yangon Land တို့၏ ရှယ်ယာအလဲအထပ်ပြုလုပ်မည့် ဆောင်ရွက်ချက်နှင့် ပြောင်းလဲနိုင်သော ချေးငွေစာချုပ်အရ ရှယ်ယာပြောင်းလဲမည့် ဆောင်ရွက်ချက်များ အပြီးတွင် ဈေးကွက်အတွင်း ထုတ်ဝေထားသော FMI ရှယ်ယာ၏ စုစုပေါင်းအရေအတွက်မှာ ၄၁ သန်းခန့် ရှိသွားမည် ဖြစ်သည်။ ဈေးကွက်အတွင်းထုတ်ဝေထားသောရှယ်ယာအရေအတွက် ပိုမိုများပြားသွားမည်ဖြစ်သောကြောင့် FMI ရှယ်ယာ၏ အားပျော့မှု (share dilution) ဖြစ်ပေါ်နိုင်သော်လည်း လက်ရှိ Ayala နှင့် သဘောတူစာချုပ်အရ FMI ရှယ်ယာတန်ဖိုးမှာ တစ်စုလျှင် ကျပ် ၁၅,၀၀၀ ဝန်းကျင်ခန့်တန်ဖိုး ရှိနေသေးသည်ကို တွေ့ရပါသည်။

FMI ၏ ပြောင်းလဲနိုင်သော ချေးငွေစာချုပ်သည် ကာလတိုအတွင်း ကုမ္ပဏီအုပ်စု၏ စာရင်းရှင်းတမ်းကို အကျိုးသက်ရောက်မှုရှိမည် ဖြစ်သည်။ ပြောင်းလဲနိုင်သောချေးငွေများကို ရင်းနှီးငွေဟု သတ်မှတ်မည် ဖြစ်သောကြောင့် ကုမ္ပဏီ၏ ကြွေးမြီနှင့်မတည့်ငွေအချိုး (net gearing ratio) မှာလျော့ကျသွားမည် ဖြစ်သည်။ FMI သည် အဆိုပါ ပြောင်းလဲနိုင်သော ချေးငွေစာချုပ်မှ ရရှိသည့် ချေးငွေများနှင့် Ayala ၏ ကျယ်ပြန့်သောလုပ်ငန်းပိုင်းအတွေ့အကြုံများကို FMI ၏ လက်ရှိနှင့် အနာဂတ်တွင် ဆောင်ရွက်မည့် အဓိကလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်သည်။ FMI နှင့် Ayala ကြားအကျိုးတူလုပ်ငန်းများစွာရှိသောကြောင့် FMI ၏ ကာလရှည် လုပ်ငန်းပိုင်းနှင့် ဘဏ္ဍာရေးပိုင်းစွမ်းဆောင်ရည်များကို များစွာ အထောက်အကူပြုမည်ဖြစ်သည်။

လက်ရှိ FMI ရှယ်ယာဈေးနှုန်းများမှာ အများအားဖြင့် တည်ငြိမ်လျက်ရှိပြီး ပြီးခဲ့သောလပိုင်း များတွင် ရှယ်ယာဈေးနှုန်းမှာ တစ်စုလျှင် ကျပ် ၁၁,၅၀၀ တွင် ပုံမှန်ဝယ်လိုအားရှိနေသောကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထက်ပါ ပြောင်းလဲနိုင်သော ချေးငွေစာချုပ်သည် ရှယ်ယာဈေးနှုန်း အတက်ဘက်အခွင့်အလမ်းများပြားနိုင်ပြီး အကျဖက်ဆုံးရှုံး နိုင်ချေနည်းပါးနိုင်သည်ကို တွေ့ရပါသည်။

# ရင်းနှီးမြှုပ်နှံမှုအကြောင်းသိကောင်းစရာ - Holding Period Return

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မှန်ကန်သည့်ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်များပြုလုပ်နိုင်ရန် လက်ရှိပိုင်ဆိုင်ထားသည့် ရင်းနှီးမြှုပ်နှံမှုများကို အချိန်နှင့်အမျှ စနစ်တကျစီမံခန့်ခွဲသင့်ပါသည်။ မိမိအတွက် သင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှုဟုတ်မဟုတ်ကို သိရှိနားလည်ရန် ရင်းနှီးမြှုပ်နှံထားသည့် ပိုင်ဆိုင်မှုပြန်ရချက်ကို သိရှိနားလည်ရန် လိုအပ်ပါသည်။ အချိန်ကာလတစ်ခုအတွင်း ရင်းနှီးမြှုပ်နှံထားသည့် ပိုင်ဆိုင်မှု၏ ပြန်ရချက်ကို သိရှိနိုင်ရန် Holding Period Return ကိုတွက်ချက်အသုံးပြုနိုင်ပါသည်။

$$\text{Holding Period Return} = \frac{(\text{ကာလကုန်ဆုံးချိန်တန်ဖိုး} - \text{ဝယ်ယူချိန်တန်ဖိုး}) + \text{ပိုင်ဆိုင်မှုဝင်ငွေ}}{\text{ဝယ်ယူချိန်တန်ဖိုး}}$$

- ကာလကုန်ဆုံးချိန်တန်ဖိုး = ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရောင်းချသည့်တန်ဖိုး
- ဝယ်ယူချိန်တန်ဖိုး = ရင်းနှီးမြှုပ်နှံမှုအတွက် ဝယ်ယူသည့် ကုန်ကျစရိတ်
- ပိုင်ဆိုင်မှုဝင်ငွေ = ရင်းနှီးမြှုပ်နှံမှုကိုပိုင်ဆိုင်သည့် အချိန်တွင်ရရှိသည့် ဝင်ငွေ (ဥပမာ - အမြတ်ဝင်ငွေ၊ အိမ်ခြံမြေငှားရမ်းခ)

MTSH နှင့် FPB ရှယ်ယာများကို နှစ်အစတွင် ကျပ် ၂,၉၅၀ နှင့် ကျပ် ၂၃,၀၀၀ အသီးသီးဝယ်ယူခဲ့ပါက လက်ရှိ ပိုင်ဆိုင်မှုပြန်ရချက်မည်မျှရှိမလဲ?

<b>MTSH's Holding Period Return</b>	<b>VS</b>	<b>FPB's Holding Period Return</b>
$= \frac{(3,850 - 2,950) + 250}{2,950} = 38.98\%$		$= \frac{(23,000 - 23,000) + 2,500}{23,000} = 10.87\%$

- |  |  |
|--|--|
| <ul style="list-style-type: none"> <li>• ယနေ့ရှယ်ယာ၏ ဈေးကွက်တန်ဖိုး = ကျပ် ၃,၈၅၀</li> <li>• နှစ်အစ ဝယ်ယူချိန်တန်ဖိုး = ကျပ် ၂,၉၅၀</li> <li>• အမြတ်ဝင်ငွေ = ကျပ် ၂၅၀</li> </ul> | <ul style="list-style-type: none"> <li>• ယနေ့ရှယ်ယာ၏ ဈေးကွက်တန်ဖိုး = ကျပ် ၂၃,၀၀၀</li> <li>• နှစ်အစ ဝယ်ယူချိန်တန်ဖိုး = ကျပ် ၂၃,၀၀၀</li> <li>• အမြတ်ဝင်ငွေ = ကျပ် ၂,၅၀၀</li> </ul> |
|--|--|

သင့်၏ လက်ရှိရင်းနှီးမြှုပ်နှံမှု ပြန်ရချက်များကို သိရှိပါသလား?

Holding Period Return ကို သိရှိနားလည်ထားခြင်းဖြင့် မိမိ၏ ခွဲခြမ်းစိတ်ဖြာထားသည့် ရင်းနှီးမြှုပ်နှံမှုများ (diversified investments) ၏ ပြန်ရချက်များကိုလည်း စနစ်တကျသိရှိနိုင်မည် ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှု ပြန်ရချက်များကိုသိရှိခြင်းဖြင့် မိမိပိုင်ဆိုင်မှုများ၏ စွမ်းဆောင်ရည်ကိုသိရှိပြီး ရင်းနှီးမြှုပ်နှံမှုများကို အချိန်နှင့် အမျှပြန်လည်ချိန်ဆနိုင်မည် ဖြစ်သည်။

## မိမိ၏လိုအပ်ချက်အရပိုင်ဆိုင်မှုစာရင်းကို တည်ဆောက်ခြင်း

ကာလရှည် ရင်းနှီးမြှုပ်နှံသည့် နည်းလမ်းများထဲမှ Dividend Stock များတွင်ရင်းနှီးမြှုပ်နှံခြင်းသည် ကိုယ်ပိုင်ဘဏ္ဍာရေးလွတ်လပ်ခွင့် (financial freedom) အတွက် ရင်းနှီးမြှုပ်နှံသည့်နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါသည်။ Dividend Stock ဆိုသည်မှာ ရှယ်ယာရှင်များကို နှစ်စဉ်အမြတ်ဝေစု ပုံမှန်ခွဲဝေပေးသည့် ရှယ်ယာများကို ဆိုလိုပါသည်။ အဆိုပါရှယ်ယာအမျိုးအစားတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် နှစ်စဉ်ကုမ္ပဏီမှပေးအပ်သည့် အမြတ်ဝေစုများမှ ပုံသေဝင်ငွေ (Passive Income) ကို ရရှိနိုင်သကဲ့သို့ ဈေးကွက်အေးစက်သည့်အချိန်ကာလ များတွင် မိမိ၏ ရင်းနှီးငွေများတိုးပွားနိုင်အောင် ပြုလုပ်နိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူ များအနေဖြင့် နှစ်စဉ် စတော့ရှယ်ယာမှ မိမိရည်မှန်းထားသည့် ပုံသေဝင်ငွေ (အမြတ်ဝေစုဝင်ငွေ) ရရှိရန် မည်မျှရင်းနှီးမြှုပ်နှံရမည်ကို သိရှိနိုင်ရန် မိမိ၏ ပိုင်ဆိုင်မှုစာရင်းတန်ဖိုး (Portfolio Value) ကို သိရှိနားလည်ရန် လိုအပ်ပါသည်။

$$\text{ပိုင်ဆိုင်မှုစာရင်း} = \frac{\text{နှစ်စဉ် ရည်မှန်းထားသည့် ပုံသေအမြတ်ဝေစုဝင်ငွေ}}{\text{နှစ်စဉ် ရှယ်ယာအမြတ်ဝေစုအချိုး}}$$

- နှစ်စဉ် ရှယ်ယာအမြတ်ဝေစုအချိုး = ကုမ္ပဏီမှ နှစ်စဉ်ပေးအပ်သည့် အမြတ်ဝေစုတန်ဖိုး / ရှယ်ယာဈေးကွက်ပေါက်ဈေး
- လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် MTSH နှင့် FPB ရှယ်ယာများသည် Dividend Stock များအဖြစ် သတ်မှတ်နိုင်ပါသည်။

**နောက် (၅) နှစ်တွင် စတော့ရှယ်ယာမှ နှစ်စဉ် ကျပ် (၅) သိန်း ပုံသေအမြတ်ဝေစုဝင်ငွေရရှိရန် ယခုလစဉ်မည်မျှရင်းနှီးမြှုပ်နှံမလဲ?**

- နှစ်စဉ် ရည်မှန်းထားသည့် ပုံသေအမြတ်ဝေစုဝင်ငွေ = ကျပ် ၅၀၀,၀၀၀
- နှစ်စဉ် ရှယ်ယာအမြတ်ဝေစုအချိုး = ၈.၀%



$$\text{Stock's Portfolio} = \frac{Ks 500,000}{8.0\%} = Ks 6,250,000$$

$$\text{လစဉ် စတော့ရှယ်ယာတွင် ရင်းနှီးမြှုပ်နှံရမည့် ငွေပမာဏ} = \frac{Ks 6,250,000}{60} = Ks 104,167$$

နောက် (၅) နှစ်တွင် နှစ်စဉ်အမြတ်ဝေစုအချိုး ၈.၀% ပေးအပ်သည့် စတော့ရှယ်ယာမှ ကျပ် (၅) သိန်း တနှစ်တာပုံသေအမြတ်ဝေစုဝင်ငွေ ရရှိရန် မိမိ၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး (Portfolio Worth) သည် ကျပ် ၆၂ သိန်း ၅ သောင်း ရင်းနှီးမြှုပ်နှံရမည် ဖြစ်သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကို (၅) နှစ်အတွင်းရောက်ရှိရန် ယနေ့မှစ၍ လစဉ် ကျပ် ၁ သိန်းခန့် ပုံမှန်ရင်းနှီးမြှုပ်နှံသွားရမည် ဖြစ်သည်။

မိမိ၏ စတော့ရှယ်ယာတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး (Portfolio Worth) နှင့် လစဉ် ရင်းနှီးမြှုပ်နှံရမည့် ငွေပမာဏများကို သိရှိနိုင်ရန် အောက်ပါ မေးခွန်းများကို သိရှိထားရမည် ဖြစ်ပါသည်။

- စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှုမှ နှစ်စဉ်ပုံသေဝင်ငွေ မည်မျှရရှိလိုပါသလဲ?
- ရည်မှန်းထားသည့် နှစ်စဉ်ပုံသေဝင်ငွေကို အနာဂတ် မည်သည့်အချိန်အခါတွင် ရရှိလိုပါသလဲ?

## KBZSC မှ အဓိကဝန်ဆောင်မှုများ

KBZ Stirling Coleman Securities ကုမ္ပဏီလီမိတက်သည် ကမ္ဘောဇအုပ်စုနှင့် စင်ကာပူနိုင်ငံရှိ အရင်းအနှီးဈေးကွက်တွင် ၁၄ နှစ်အထက် အတွေ့အကြုံရှိသည့် Stirling Coleman Holding တို့ နှစ်ဦးအကျိုးတူ ပူးပေါင်းတည်ထောင်ထားသောကုမ္ပဏီ ဖြစ်ပါသည်။

License No. 001

### ကိုယ်စားလှယ်အဖြစ် ကြားခံဆောင်ရွက်မှု (Brokerage)

- တစ်ဦးချင်း ရင်းနှီးမြှုပ်နှံမှု အကြံပေးဝန်ဆောင်မှု (One-on-one Investment Advisory)
- စတော့ရှယ်ယာနှင့် ငွေတိုက်စာချုပ်အရောင်းအဝယ် အကျိုးဆောင် (Equity & Fixed Income Broker)
- ရင်းနှီးမြှုပ်နှံမှု ပညာပေးဝန်ဆောင်မှု (Leading Capital Market Educator)

### ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှု (Investment Banking)

- ပူးတွဲလုပ်ဆောင်ရှယ်ယာရယူခြင်း ဝန်ဆောင်မှု (Mergers & Acquisitions)
- ကနဦးရှယ်ယာရောင်းချခြင်း ဝန်ဆောင်မှု (Initial Public Offering)
- ဘဏ္ဍာရေးဆိုင်ရာအကြံပေးခြင်း ဝန်ဆောင်မှု (Financial Advisory & Consulting)

### KBZSC Securities Trading Department သို့ ဆက်သွယ်ရန်

License No. : 001 Website : [www.kbzsc.com](http://www.kbzsc.com)  
 Telephone : 01 230 7305 – 08 Facebook : [www.facebook.com/KBZSC](http://www.facebook.com/KBZSC)  
 Email : [trading@kbzsc.com](mailto:trading@kbzsc.com) Office Hours : 9:00 AM – 4:30 PM (Monday – Friday)

#### တာဝန်မှ ကင်းလွတ်ကြောင်းအသိပေးခြင်း (Disclaimer)

The Market Watch Newsletter အား KBZSC မှ အများပြည်သူသို့ အသိပညာပေးရန် ရည်ရွယ်၍ အများပြည်သူတို့ အလွယ်တကူရရှိနိုင်သော အချက်အလက်များနှင့် အခြားမှန်ကန်သောသတင်း အရင်းအမြစ်များအားပို့ပြခြင်းဖြစ်ပါသည်။ ဤသတင်းလွှာတွင်ဖော်ပြထားသောအချက်အလက်များသည် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့်အချို့သော သတင်းအချက်အလက်/ အကြောင်း အရာများကိုသာဖော်ပြထားသဖြင့် မိမိရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဆိုပါက အရေးပါသောအခြားအချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားသုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုတိုင်းတွင် ဆုံးရှုံးနိုင်ခြေများရှိသဖြင့် စတော့ရှယ်ယာဈေးကွက်တွင်ရင်းနှီးမြှုပ်နှံမည်ဆိုပါကမိမိ၏ risk profile နှင့် investment objective များပေါ်မူတည်၍ စဉ်းစားသုံးသပ်ရန်လိုအပ် ပါသည်။ ဤသတင်းလွှာတွင် ပါဝင်သော သတင်းအချက်အလက်အသုံးပြု၍ ဖြစ်ပေါ်လာသောမည်သည့်ရလဒ်အပေါ်မဆို KBZSC မှ တာဝန်မရှိပါ။ ဤ သတင်းလွှာတွင် ပါဝင်သော သတင်းအချက် အလက် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း KBZSC ၏ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းကို လုံးဝခွင့်မပြုပါ။